

မာတိကာ

\* မူရင်းစာရေးဆရာ၏ ဓာတ်ပုံမှတ်တမ်းများ ၈

\* ပြန်ဆိုသူအကြောင်း I

\* စုဆောင်းပြန်ဆိုသူ၏ နိဒါန်း V

ပထမပိုင်း

သံသယ၏ တန်ဖိုး J

ဒုတိယပိုင်း

စစ်မှန်သောအသိဉာဏ်ပွားရေးနှင့် စိတ်စူးစမ်းမှု ၆

တတိယပိုင်း

(၁) အသိဉာဏ်ပွားရေးနှင့် ဝိရိယစွမ်းအင် ၁၄

(၂) အတွင်းရှိ အလင်းရောင် ၂၉

စတုတ္ထပိုင်း

(၁) အသိဉာဏ်ပွားမှုနှင့် အားထုတ်မှု ၃၆

(၂) ဉာဏ်အမြင်အဆင့် ၃၉

(၃) ဆင်းရဲချမ်းသာမရှိတဲ့အခါ ၄၂

ပဉ္စမပိုင်း

တစ်ခုတည်းသော အမြစ်လှန်ပြုပြင်ရေး ၄၄

ပုဒ် (၁)မှ ပုဒ် (၃၀)

နောက်ဆက်တွဲ

\* အမှာ ၈၉

အခန်း (၁)

- လူ့ရှာပုံတော်ကြီး ၉၁

- အနှိပ်စက်ခံရသောစိတ် ၉၃

- ရှေးရိုးလမ်းစဉ် ၉၄

- လူရှိသောခံရခြင်းထောင်ချောက် ၉၅

- လူသားနှင့်ပုဂ္ဂိုလ် ၉၆

- ဘဝတိုက်ပွဲ ၉၇

- လူသား၏ အခြေခံသဘော ၉၈

- တာဝန် ၉၉

- အမှန်တရားသစ္စာ ၁၀၀

- ကိုယ့်ကိုယ်ကိုယ် ပြောင်းလဲမှု ၁၀၁

- စွမ်းအင်ဖြန့်တီးပစ်ခြင်း ၁၀၂

- အမိန့်ခံအဖြစ်မှ လွတ်မြောက်ခြင်း ၁၀၄

အခန်း (၂)

- မိမိကိုယ်မိမိ လေ့လာခြင်း ၁၀၉

- ရိုးရိုးစင်းစင်းဖြစ်မှု ၁၁၄

- မိမိကိုယ်မိမိ နှိမ့်ချခြင်း ၁၁၄

- အကြောင်းခံပစ္စည်း အလုပ်ခံရခြင်း ၁၁၅

အခန်း (၃)

- စိတ် ၁၂၂

- ဘဝ၏ တစ်ပေါင်းတစ်စည်းတည်း ဖြစ်မှု ၁၂၃

- သိမှု ၁၂၅

အခန်း (၄)

- အပျော်လိုက်စားခြင်း ၁၃၀

- အလိုဆန္ဒ ၁၃၂

- စိတ်ဖောက်ပြန်ခြင်း ၁၃၃

- အမှတ်ဟောင်းသညာ ၁၃၄

- ချမ်းသာအေးငြိမ်းမှု ၁၃၅

အခန်း (၅)

- ကိုယ့်ကိုယ်၌သာ ကိုယ်စိတ်ဝင်စားခြင်း ၁၃၈

- ဂုဏ်ဟိတ်ကို တောင့်တခြင်း ၁၃၉

- အကြောက်အမျိုးမျိုးနှင့် ကြောက်စိတ်ပရမတ် ၁၄၀

- အပိုင်းပိုင်းအမြွှာမြွာလုပ်တတ်သော စိတ်ကြိတ်တက် ၁၄၇

- အကြောက်ကုန်ဆုံးခြင်း ၁၅၀

